



# ပျက်စီးသွားသော ဗီဇပြန်စီမံ K B T S NEWS LETTER

www.kbts.info, KBTS@mptmail.net.mm(ph;01-642586,642587) June 2008-NO(3), ဒုတိယ-လီနီ ၂၇၄၇ နံပါတ် (၃)



လါမုၤ ၂-၃ သီ **နှစ်ကူး** ကလံးမုၢ်တွာ လါဘၣ်လၢ ကီုပယါလၢဒိတကပၤ အကတီၢ်အခါ ကလံးမုၢ်အံၤမၤဘၣ်ဒိဘၣ်ထံးဃုာ် စွာမုနရ်တၢ်လူၢ် ခိၣ် န့ၣ်လီၤ. ကိုပုၤကွၢ်ထွဲတၢ်ဖိတၢ်လံးမုၢ်ဒါခိၣ် ပဒိၣ်ကျဲၣ်နီၣ်ဖိ စံးဝဲ ဘၣ်ထွဲဒီး စွာမုနရ်တၢ်လူၢ်ခိၣ် အတၢ်ဟးဂုၢ်ဟးဂီၤ သ့ၣ် တဖၣ် မုၢ်ဒိအံၤလီၤ. ကလံး မုၢ်န့ၣ်ကူးအမိၤ ကိုကရၢ်ပုၤ တၢ် ဟးဂုၢ်ဟးဂီၤ အိၣ်ဝဲ အါမး အကျါ တၢ်ဟးဂီၤ အ အါကတၢ်မုၢ်ဝဲ ဟံၣ်ခိၣ်ဒူ, ကိုဒီးကိုဒွဲသ့ၣ် တဖၣ်ဟးဂုၢ် ဟးဂီၤဝဲ ဒၣ်အအါ ကတၢ်လီၤ. သ့ၣ်ဝဲလီၤ တက့ၢ် အမိၤ မၤဘၣ်ဒိ တၢ် သ့ၣ်ထီၣ် ကအိၣ် (၇)ဖျၢၣ်ဒီး လၢအကျါ ပစီၤထံတၢ်အိၣ်ကျး ဘၣ်ဒိဝဲဒီး လီၤပိုၢ် ကွံာ်ဝဲဒၣ်လီၤ. ကိုဒီးန့ၣ်ကယၤသရိၣ်, ပိာ်မုၢ်ပိာ်ခွါ ကိုဒွဲ တဖၣ်စ့ၢ်ကီး တၢ်ဘၣ်ဒိ ဘၣ်ထံး အိၣ်ဝဲတဆံး တက့ၢ်ခီဖျိတၢ် ခိၣ်ဒူ, ပဲတြီသ့ၣ် တဖၣ် ဟးဂီၤဝဲဒၣ် န့ၣ်လီၤ. ကိုကရၢ် တၢ်ဒူၣ်လၢ ပိာ်မုၢ်ကိုဒွဲတကပၤ လီၤ တက့ၢ်ကအိၣ် အမံထၢၣ် (၈၀) ဃုာ်ဃုာ်လီၤ. လီမုၢ်အူတၢ်ဒီး လီပျံၤသ့ၣ် တဖၣ် ဟးဂုၢ်ဟးဂီၤဝဲ



ခီဖျိသ့ၣ်လီၤတက့ၢ် အမိၤန့ၣ်လီၤ. တယၢ်တၢ်ဟး ဂုၢ်ဟးဂီၤတဖၣ်ပမုၢ်သ့ၣ်ထီၣ်က့ၤအီၤ ကလီၤလၢ စ့အကလီၢ် (၁၃၅၂) ဘး န့ၣ်လီၤ. အခဲအံၤ တၢ်ဘိပတြီၣ်ဃးအိၣ် (၁၅၀) ကလီၢ်ဘးလံန့ၣ်လီၤ. ကိုခိၣ် သရၣ်ဒိၣ်ဒီးကထၢၣ်ဒိၣ်စ့ စံးဝဲ ဒၣ်လၢ ခီဖျိန့ၣ်ကူး ကလံးမုၢ်တွာအမိၤ စွာမုနရ် တၢ်လူၢ်ခိၣ် တၢ်ဟးဂုၢ် ဟးဂီၤ သ့ၣ်တဖၣ် တ သ့ဖဲအသ့ ပဂုၢ်ကျး စး သ့ၣ်ထီၣ် က့ၤအီၤဒ် တၢ်အိၣ် ဒီးပုၤအသိး န့ၣ်လီၤ. မုၢ်လၢကို က ဘၣ်တၢ်အိး ထီၣ်က့ၤ အီၤ အမိၤသတးဒီး တၢ်အ ကါဒိ နံၣ် လၢ ကဘၣ်တၢ်ဘိဝဲက့ၤ အီၤမုၢ်ဝဲ ပိာ်မုၢ်ကိုဒွဲ တၢ် သ့ၣ်ထီၣ် လၢအဟးဂီၤတဖၣ် န့ၣ် ကယၤသရိၣ် ဒီး ဖုသ့ၣ်ဖျါၣ် ဘျီၣ်ရိဖျိၣ်, တၢ်သ့ၣ်ထီၣ် လွၢ်ကထၢ တၢ်မၤလီၤလီၢ်တဖၣ် ထံးဒီးလီမုၢ်အူသ့ၣ် တဖၣ် ပမၤဝဲအီၤ ဒီးကို သရၣ်သမၤဟံၣ်လၢ ဘၣ်ဒိ သ့ၣ်တဖၣ် ပမၤဂုၤထီၣ် က့ၤအီၤလံန့ၣ်လီၤ. စံးဘျး ဘၣ် ပုၤကညီဘျာထံခဝုရၢၣ် အတၢ်မၤစၢၤအမိၤ ဘိဝဲက့ၤ ပိာ်မုၢ်ကိုဒွဲအခိၣ်ဒူ လၢတၢ်ဘိဝဲတၢ် ဘၢအကီၢ်လီၤ. ကိုဖိလၢ ဘၣ်ကွၢ်ဆၢၣ်မဲာ်ကလံးမုၢ် သ့ၣ်တဖၣ်အကီၢ် ကိုမၤပုၤစၢၤက့ၤအဝဲသ့ၣ်ကိုလဲ တစ့ၤန့ၣ်ဘၣ် (၂၅) ကလီၢ်ဘးလီၤ.



စံးဘျးဘၣ် ကီၢ်ဒီးတၢ်အိၣ်ဖျိၣ် သ့ၣ်တ ဖၣ်လၢ အဟ့ၣ်မၤဘျီၣ် ကျိၣ်စ့တၢ်ဖိးတၢ်လီၤသ့ၣ် တဖၣ် ဒိသိးတၢ်ကသ့ၣ်ထီၣ်ဘျီက့ၤတၢ်အကီၢ်အမိၤ န့ၣ်လီၤ. ခီဖျိန့ၣ်ကူးကလံးမုၢ်တွာအမိၤ တၢ်ဘၣ်ဒိ ဘၣ်ထံး တၢ်သံတၢ်ပုၢ် တဖၣ်လၢ ပ.ဘ.ယ.ဖ ခူၣ်ဖိ

ထၢဖိ အပူၤအိၣ်စ့ၢ်ကီးဝဲဒၣ်လီၤ. မိပါဒီး ကိုဖိဟံၣ်ခူၣ် တစ့ၤန့ၣ်ဘၣ် (၃၀)ခူၣ်ဘၣ် ကွၢ်မဲာ်ဝဲဒီး ကလံးမုၢ် အတၢ်မၤ ဟးဂီၤန့ၣ်လီၤ. သရၣ်ထုလၢာ် (လံာ်ရိဖျိၣ်ဒး ခိၣ်စၢၤ) စံးဝဲဒၣ် လၢ ဖဲလါမုၤ (၂)သီ ဒီး (၃) သီ, န့ၣ်ကူး ကလံးမုၢ်အမိၤ ယမိၢ်ဒီးယဝဲ မုၢ် (၂)ဂၤဒီး ယတမုၢ်တခွါ မုၢ်ဂံၢ်, ဖိဒိၣ်ခဲလၢာ် (၆၄) ဂၤသံကွံာ်ဝဲဒၣ်န့ၣ်လီၤ. ပုၤန့ၣ် လီၤဘၣ်ဒၣ်ထံ (၃)



ဂၤလၢအမုၢ် ယပုၢ်ဒုမုၢ် ဒီး ဖိဒိၣ် ခဲဂၤနီၤန့ၣ်လီၤ. မုၢ် ပုၤအဂၤ တဖၣ်လီၤထွဲ ဟါမၢ် ကွံာ်ခဲလၢာ်န့ၣ်လီၤ. ယသဝီမုၢ်ဝဲဒၣ် ဝဲကျဲၣ်, လးပူးတၢ် ကဝီၤ ကီုပသံၣ် မိုမုးန့ၣ်လီၤ. ဒ်န့ၣ်အသိး နီၢ်ကလုာ်ဖိမၤလီ (MDiv.III) ဖဲ ပ.ဘ.ယ.ဖ စ့ၢ်ကီး စံးဝဲဒၣ် လၢ ခီဖျိကလံး မုၢ်အမိၤယ ခူၣ်ဖိထၢဖိ(၅) ဂၤလၢအမုၢ် ယပါ ယဝဲခွါ (၁)ဂၤ ယဝဲ မုၢ်(၁)ဂၤဒီး ယဖိဒိၣ် (၂) ဂၤ ဘၣ်သံဝဲဒၣ်လီၤ. ဟံၣ်ဖျိၣ်ဒီး တမုၢ် တခွါ ခဲလၢာ် (၁၃) ဂၤ သံဝဲဒၣ်အကျါ ယန့ၣ်လီၤ



ဘၣ်ထံ (၂)ဂၤနီၤန့ၣ်လီၤ. မုၢ်မးတၢ်လီၤ မၢ်ဖးဒိၣ်လၢ ယကီၢ် ဖဲယအိၣ်ကိုအဆၢ ကတီၢ်န့ၣ်လီၤ. ယသဝီမုၢ်ဝဲ သမုၤထူ, လးပူးတၢ် ကီုပသံၣ်မိုမုးန့ၣ်လီၤ. ဒ် အဝဲသ့ၣ် အသိးခူၣ်ဖိထၢဖိ လၢဘၣ်ကွၢ်ဆၢၣ်မဲာ် ဒီးတၢ်လီၤမုၢ်လီၤဖးဟံၣ်ခူၣ်အကီၢ် ကိုအိၣ်ဒီး တၢ်သ့ၣ် နီၣ်ထီၣ်က့ၤ တၢ်ဘျီတၢ်ဘါ ဖဲ ၉.၆.၂၀၀၈, ဂီ (၉:၃၀) တၢ်ဘါအဆၢ ကတီၢ်န့ၣ်လီၤ.

ဒ်န့ၣ်အသိး ပုၤကညီဘျာထံ ခဝုရၢၣ်အိၣ် ဒီးတၢ်သ့ၣ်နီၣ်ထီၣ် တၢ်ဘျီတၢ်ဘါဖဲ ၈.၆.၂၀၀၈ မုၢ်န့ၣ်ဒိၣ်ဟါ (၁:၃၀) န့ၣ်ရံၣ်ဖဲန့ၣ် တကယၤတၢ်သ့ၣ် ထီၣ်တၢ်ဘါယွၤ သရိၣ်ပူၤန့ၣ်လီၤ.



ယွၤဂ့ၢ်ပီညါ တၢ်မၤလီၤတဖၣ် အတၢ်ရဲၣ် တၢ်ကျဲၤ ခဲလၢာ် ဘၣ်တၢ်အိးထီၣ်က့ၤအီၤဖဲ ၂၀၀၈ နံၣ် လါယူၤ (၁) သီ ဟါ ၆:၀၀ န့ၣ်ရံၣ် ဖဲန့ၣ်တကယၤ တၢ်ဘါသရိၣ်ပူၤန့ၣ်လီၤ. ပုၤဟၤလီၤဆုၣ်နီၤ မုၢ်ဝဲ သရၣ်ဒိၣ်ဒီးကထၢၣ်ကျၢတီ ဒီး ပုၤဆုၣ်တၢ်ဘါ မုၢ်ဝဲ

သရၣ်မုၢ်ရုမုၢ်ဒ် န့ၣ်လီၤ. ကိုခိၣ်အတၢ်ကတီၢ် အိး ထီၣ် လၢ သရၣ်ဒိၣ်ဒီးကထၢၣ် ဒိၣ်စ့, တၢ်ထုကဖၣ်လၢ ကိုခိၣ်စၢၤ သရၣ်ဒိၣ်ဒီးကထၢၣ် ဆၣ်မုၢ်ထီၣ်န့ၣ်လီၤ. တၢ်အိၣ် ကိၣ်အိစပံးထံကတီၢ် ပုၤဟ့ၣ်လီၤ ကိၣ်မုၢ်ဝဲ သရၣ်မုၢ်ဒိၣ်စတဲလၣ်မုၢ်န့ၣ် ဒီးပုၤဟ့ၣ်စပံး ထံမုၢ်ဝဲ သရၣ်ဒိၣ်ဒီးကထၢၣ်ကျၢတီ န့ၣ်လီၤ. ၂၀၀၈-၂၀၀၉ ယွၤဂ့ၢ်ပီညါ တၢ်မၤလီၤပုၤဟဲမၤ လီၤတၢ်ခဲလၢာ် အိၣ်ဝဲ (၄၄၄) န့ၣ်လီၤ.





၂၀၀၈ နှစ် လါမာ်ရူး (၂) သီ ဂါ (၁၀:၀၀) နှစ်ရံဉ်မာ်ဝဲ တနံဉ်တဘျီ ပုယျိုကို အတံဉ်တံတဲလီ တော်ဘျဉ်တော်ဘါ ဘဉ်တော်မအီဖဲ တော်သ့ဉ် နီဉ်ထီဉ် ဖုသဉ်ဖျဉ်ဘျီဉ် ရံဉ်ပုယျဉ်လီ. တချူး တော်ဘျဉ်တော်ဘါ အကတီတုဒဲးဘဉ်န့ဉ် မာ်ဝဲတော်တု လိဉ်က့ သရဉ်သမာ်လါ မာ်လိတံဝဲသ့ဉ် တဖဉ် န့ဉ်လီ. သရဉ်သမာ်လါဘဉ်တော် တုလိဉ်အီ တဖဉ် မာ်ဝဲ သရဉ်မုဉ်မုန့ဉ်ကီ (M.Th), သရဉ်မုဉ်ဖဲပလဲ (MCM) , သရဉ်မပုကံ (GSES) သ့ဉ်တဖဉ် လီ. လါတော်ရဲဉ်လီအံ ပုယျဉ်လီဆုဉ်နီမာ်ဝဲ သရဉ်ဒိဉ်ဒီးကထာဉ်ဒိဉ်စု (ကိုခိဉ်) ဒီး ပုကတီ တုလိဉ်တော်မာ်ဝဲ သရဉ်ဒိဉ်ဒီးကထာဉ် ဆဉ်မာ်ထီဉ် (ကိုခိဉ်စါ), ပုယျဉ်ထုကဖဉ်လါ သရဉ်ဒိဉ် ဒီးကထာဉ်ကျာတီန့ဉ်လီ.

ဖျိုကို တနံဉ်တဘျီတော်တံဉ်တဲလီ ပုယျဉ်တော်ကစီဉ်မာ်ဝဲ သရဉ်ဒိဉ်ဝါဝါဒု (ကီဆီထံး နံဉ်ရွဲဉ်) ဒီး ပုယျဉ်ထုကဖဉ်မာ်ဝဲ သရဉ်ဒိဉ် စးဖဲ (ကီထံးခီနံဉ်ရွဲဉ်), ပုကတီတရု ထီဉ်တော်မဘျဉ် လါ သရဉ်ဒိဉ်ကလုဒီ (ကီတီအူပကူ နံဉ်ရွဲဉ်), တော်မဘျဉ်တဘျီအံ နံဉ်ဝဲလဲဉ် (၁၅) ကလီဘး န့ဉ်လီ. အိဉ်ဒီးပုယျိုကို (၁၂၄) ဂအတော်သးဝံဉ် စံးထီဉ်ပတြာ တဖဉ်ဝဲ ပုယျဉ်ဝဲပုယျဉ်က့တော်လါ သရဉ်ဒိဉ်ကုလံမိ န့ဉ်လီ.

လါမာ်ရူး(၃ ဒီး ၄) သီ ဟါသ့ဉ်တဖဉ် အိဉ်ဒီး ပုယျိုကိုတဖဉ် အတံဉ်ဟ့ဉ်ထီဉ် တံဉ်ဒုးနံဉ် လါအမာ်ဝဲ “စီနုယုမယ” အပု (လါလံဉ်စီဆုပု) ဒီးပုကညီအပုလါ အမာ်ဝဲ “နီမိဖျိဒီးစီသးကျာ” အဂုန့ဉ်လီ.

လါမာ်ရူး(၉) သီ ဂါ (၉:၀၀) နှစ်ရံဉ် မာ်ဝဲ တော်ဟ့ဉ်လီ လံဉ်အုဉ်သး အတံဉ်ရဲဉ်တံကျါ န့ဉ်လီ. ပုကတီဘဉ်တော်တဖဉ်မာ်ဝဲ (၁) တီထီ ယုဂု ပီညါလံဉ်အုဉ်သး နီဆာပုဖီ (ကီပသံဉ် မှီမူး) (၂) မံလါဒိဉ်လါ တော်မလီ ယုဂုပီညါ နီကျုလယာဉ်စိ (ကီတကူဉ်) (၃) မံလါဒိဉ်လါ ယုဂုပီညါ နီတဘီရုဆာဂုထု (ကီတီအူဘျဲ) (၄) မံလါဒိဉ်စိတုလါတော်ဘျဉ် တော်ဘါ နီဖလီရဉ်ခွဉ် (ကီပသံဉ်မှီမူး) (၅) မံလါဒိဉ်စိတုလါ ထုဂု ယုကျါ နီဒဲဆာ (ကီဖဉ်အံဉ်မိဉ်လမ့ဉ်) (၆) လံဉ်အုဉ်သးလါ တော်အိဉ်ဖျိဉ်တော်သ့ဉ်ဝံဉ်သးဆာ စီဘဲဟာဉ် (ကီပသံဉ်မှီမူး) သ့ဉ်တဖဉ်န့ဉ်လီ.

**ပုယျဉ်အဒီးန့ဉ်တော်လါကတီ D. D တဖဉ်**

လါမာ်ရူး (၅) သီ ဖဲတော်ဟ့ဉ်လီ လံဉ်အုဉ် သးမူးအဆာကတီ ကိုအိဉ်စုဂီဒီး တော်ဟ့ဉ် လါကတီ D.D ဆု သရဉ်ဒိဉ်သမာ်ထီ ဒဲလံအသိး န့ဉ်လီ.



- ၁။ သရဉ်ဒိဉ်ဒီးကထာဉ်စီတော်မု
- ၂။ သရဉ်ဒိဉ်ဒီးကထာဉ်စီဖဲဒြိဉ်ဒု
- ၃။ သရဉ်ဒိဉ်ဒီးကထာဉ်စီရုလမိအူ
- ၄။ သရဉ်မုဉ်ဒီးကထာဉ်နီလါဂါ
- ၅။ သရဉ်ဒိဉ်ဒီးကထာဉ်စီဟဲနရုဉ်ပါအိဉ်
- ၆။ သရဉ်မုဉ်ဒီးကထာဉ်နီကွဲဖဲ
- ၇။ သရဉ်ဒိဉ်ဒီးကထာဉ်စီကွဲခွဉ်ဘါ
- ၈။ သရဉ်ဒိဉ်ဒီးကထာဉ်စီပီလိဒိဉ်သ့
- ၉။ သရဉ်ဒိဉ်ဒီးကထာဉ်စီထုမဲ

**ကိုဖီလါဒီးန့ဉ် တော်လါကတီဖဲ ကိုပျိုကတီ**

၂၀၀၇-၂၀၀၈ တော်မူလိမ့်နီ ပုကတီဖီလါ မာ်န့ဉ် သရဉ်ဒိဉ်ဒီးကထာဉ်ချုဖီးကိုဉ်ဒွတော်ဟ့ဉ်မာ်ဝဲ စီကလုဉ်တော်မု (B.Th), ဒီးနီဝဲလဲယာဉ် (L.Th) န့ဉ်လီ. တော်ဟ့ဉ်လါကတီအံ ပုယျဉ်တော် သရဉ်ဒိဉ်ဒီးကထာဉ်ချုဖီးကိုဉ်ဒွ ဟ့ဉ်လီလါ အနီကစာဉ်ဒဲဝဲန့ဉ်လီ.

ပုမာ်န့ဉ် သရဉ်ဒိဉ်ယုဒဲသဉ်တော်ဟ့ဉ် မာ်ဝဲ နီဒဲဆာ (M.Div) န့ဉ်လီ. တော်ဟ့ဉ်အံ ဘဉ်တော်ဟ့ဉ်လီအီလါ သရဉ်မုဉ်ဒိဉ်ကြိထာဉ်ဒု (ခဝုရဉ်နံဉ်ရွဲဉ်) န့ဉ်လီ.



**ပ ဘ ယ ဖ လံဉ်ရိဉ်အား**

ဒဲယုဂုပီညါဖျဉ်စိမိ ကိုတဖျဉ်အသိး လံဉ်ရိဉ်အားဒီး သရဉ်မုဉ်အဲလဲထာဉ်စံးဝဲဒဉ်လါလံဉ် အိဉ်ခဲလါဉ် (၃၀၀၀၀) ဘျဉ်န့ဉ်လီ. တော်အံ သ့ဉ်တဖဉ်မာ်ဝဲ ကီ လါဝါကျိဉ် (၁၅၀၀၀) ဘျဉ်,ဒီးလံဉ်အဂုအဂု တဖဉ်လါ အမာ်ဝဲ ပုကညီ, ပယီဒီး မဲးကစံအ ကလုဉ်က



လုဉ်တဖဉ်လီ. ဒဲခါဆာက တီတော်အိဉ်သးအသိး ပဂုဉ်ကျးစားယုအါထီဉ် လံဉ်လံဉ်ဒီး တုဂီလိဉ်စုဂီလီ လံဉ်လါအဟး ထီဉ်ဘဉ်ဆာဘဉ်ကတီသ့ဉ်တဖဉ် န့ဉ်လီ.

**ပ.ဘ.ယ.ဖ ကိုတော်ဆါတော်ပု**

၂၀၀၈ နှစ် လါမာ်ရူး (၁) သီ ဂါ (၁၀ တု ပါ ၆) နှစ်ရံဉ်မာ်ဝဲ ကိုတော်ဆါတော်ပုမာ်န့ဉ် န့ဉ်လီ. အိဉ်ဒီး တော်အိဉ်တော်အီကျး (၁၀) ဖျဉ်လါတီဒီး သရဉ်သမာ်သ့ဉ်တဖဉ် တီခိဉ်ရိဉ်မဲဝဲဒဉ် န့ဉ်လီ. တော်အိးထီဉ်တော်ရဲဉ်လီခီဖျိ ပုယျဉ်လီဆုဉ်နီ သရဉ်မုဉ်လွဲဝါဒီး တော်ကတီအိးထီဉ် တံဉ်တံဉ် သတီပုလါ သရဉ်ဒိဉ်ဒီးကထာဉ် ယဟးလုလုလး ဝဲ သရဉ်အဲဉ်ထု ယုဘါထုကဖဉ်တော်လီ. ပုကတီ ဒီးမိပါ သရဉ်သမာ်တော်အိဉ်ဖျိ ဖဲလံဉ်ပျဉ်ဘီဉ် သ့ဉ်တဖဉ် လါတကူဉ်ဝဲဒဉ်ကတီပု ဟဲဟ့ဉ်ဂံဟ့ဉ် ဘါဝဲအယီ စုဘဉ်ဘျူးန့ဉ်ဝဲ (၁၄-၅) ကလီဘး လါကိုအတံဉ်ကဲဘျူးအဂီန့ဉ်လီ. စံးဘျူးဘဉ် ပုမာ်သကိးတော်ကိးဂါဒီးန့ဉ်လီ.

**ပဘယဖ ကိုတော်ထုကဖဉ်အမုဉ်န့ဉ် ကဘဉ်တော်မအီဖဲ ၂၀၀၈နံဉ်လါယု ၂၇သီ မုဉ်ယံဉ်န့ဉ်ဖဲ နံဉ်ကယာ တော်သ့ဉ်ထီဉ်တော်ဘါသရဉ်န့ဉ်လီ.**

၂၀၀၈နံဉ် ကီအုရဉ်မုဉ်ထီဉ်ကလံးမိး အပုသမံသမိးလံဉ်စီဆု ကိုတဖဉ် ကရားဉ်စး ကဟဲဆု ပ.ဘ.ယ.ဖ ဒီးကဟဲသမံသမိး ကိုန့ဉ်လီ. ကရားအံဟဲဝဲ လွဲနံဉ်တဘျီန့ဉ်လီ. တဉ်ဆဉ်မုဉ်လါ န့ဉ်ကုးကလံးမုဉ် အပီ ဆီတလဲအတီဟဲဆု ၂၀၀၉

# ဝိညါသဘူဃုသုညါ တၢ်ကစီၣ်

န့ၣ်တဝၢ်တၢ်မၤလိၤဘၣ် တၢ်အိးထီၣ်က့ၤ အီၤဖဲ ၂၀၀၈ န့ၣ် လၢယုၤ (၂) သီ ဟါ (၇) န့ၣ်ရံၣ် ဖဲ ပဘယဖ တၢ်ဘျီတၢ်ဘၢလီၤ န့ၣ်လီၤ. တၢ်ရဲၣ် တၢ်ကျဲၤတၢ်ဘျီအံၤ ပုၤ ဟၤလီၤဆ့ၣ်နီၤ မ့ၢ်ဝဲ သရၣ် စီၤလိၤမိၣ်အူဖုၣ်ထူ (ပုၤန့ၣ်တၢ်), ကိုၣ်ခိၣ် သရၣ်ဒိၣ်ဒီးကထာၣ် ဒိၣ်စ့ ကတိၤလီၤတၢ်ဝဲ ကိုၣ်ခိၣ်စၢၤ သရၣ်ဒိၣ် ဒီးကထာၣ် ဆၣ်မ့ၢ်ထီၣ် ဃုၤတၢ်ထုကဖၣ်တၢ်န့ၣ်လီၤ. တၢ်မၤလိၤ န့ၣ် တဝၢ် ကိုၣ်ဖိအိၣ်ဝဲ (၂၂၂) ဂၤန့ၣ်လီၤ. တၢ်မၤလိ



ကပုၤဝဲဒၣ်ဖဲ လၢအိးကထိဘၣ် (၄) သီန့ၣ်လီၤ. တၢ်မၤလိဆူညါတဝီအဂီၢ် လၢ ၂၀၀၈-၂၀၀၉ တၢ်မၤလိန့ၣ်လိၣ်ပတံသ့ၣ်တဖၣ် ဟဲးဟံး န့ၢ်အီၤဖဲ ဝိညါသဘူဃုသုညါ ဝဲၤဒၢး (လွံၣ်ကထာ) သ့ဝဲဒၣ်လံန့ၣ်လီၤ. တၢ်န့ၣ်လီၤ တၢ်ဒီး စဲး အကတီၢ် ကမ့ၢ်ဝဲဒၣ်ဖဲ လၢ စဲးပထုဘၣ် (၂၇) သီ န့ၣ်လီၤ. တၢ်ဂ့ၢ်အလီၤတၢ်လီၤဆဲး မ့ၢ်အဲၣ်ဒီး သ့ၣ်ညါအီၤဒီး ဆဲးကျိးဘၣ်ဆူ **၆၄၂၅၆ (Ex. ၁၈)** သ့ဝဲဒၣ် န့ၣ်လီၤ. ပုၤန့ၣ်တၢ် ကွဲမ့ၢ် တၢ်ပုၤသးစၢ်လၢ အဖျိ ထီၣ် အတီၤတဆဲးသ့ၣ် တဖၣ်လၢ ကဟဲးဒီး မၤလိ သကိး တၢ် အဂီၢ်န့ၣ်လီၤ.



ဝိညါသဘူဃု သုညါ, အဲကလံးကျိၣ် ဝဲၤကျိၣ် ဖိးမံမူဒါခိၣ် သရၣ်မ့ၢ်ဂ့ၢ်တုၤထူးထူးဒီးစီၤစိမုး ဒီးတုဒီးဖျိအသးဝံၤဖဲ လၢမုၤ (၃၁) သီ, အယီၤ ပ.ဘ.ယ.ဖ အပုၤမၤသကိး တၢ်ဒီး ကိုၣ်ဖိကိးဂၤဒဲး သးခုဒီးဆၢဂ့ၢ်ဆၢဂီၤ အဝဲသ့ၣ် ဟံၣ်ဃီအသီန့ၣ်လီၤ.

န့ၣ်ကုးလံၤမုၢ်တုၤအယီၤ ဝိညါသဘူ ဃုသုညါပုၤကိုၣ်ဖိ တစ့ၤန့ၣ်ဘၣ် ပုၤ (၉) ခုၣ် ဘၣ်ကွၢ်ဆၢၣ်မဲာ်ဒီး တၢ်ကီတၢ်ခဲအဂီၢ်န့ၣ် ပုၤန့ၣ်တၢ် စံးဝဲဒၣ်န့ၣ်လီၤ.



# ကိုတုၤလိၣ်ပုၤမၤသကိးတၢ်အသီ

ကိုအိၣ်ဒီး ပုၤမၤသကိးတၢ်အသီ (၁၂) ဂၤလၢ ဘၣ်တၢ်တုၤလိၣ်မုၢ်အီၤဖဲ လၢယုၤ (၃) သီ ဂီၤ တၢ်ဘျီ တၢ်ဘၢ အဆၢကတီၢ်န့ၣ်လီၤ. ပုၤဟၤလီၤဆ့ၣ်နီၤ မ့ၢ်ဝဲသရၣ်မ့ၢ်ဒိၣ်စ့စတဲလၣ်မ့ၢ် ဒီးပုၤကတိၤတုၤလိၣ် ပုၤမၤသကိးတၢ်သ့ၣ်တဖၣ်လၢ ကိုၣ်ခိၣ် သရၣ်ဒိၣ်ဒီးကထာၣ်ဒိၣ်စ့ ဒီး တၢ်ထုကဖၣ်လၢ ကိုၣ်ခိၣ်စၢၤ သရၣ်ဒိၣ်ဒီးကထာၣ်ဆၣ်မ့ၢ်ထီၣ်န့ၣ်လီၤ. သရၣ်ဒိၣ် ဒီးကထာၣ်ကျၢၤတီ ဆိၣ်ဂ့ၢ်ပုၤတၢ် လၢခံကတၢ်န့ၣ်လီၤ. ပုၤအသီတဖၣ်မ့ၢ်ဝဲ-

- ၁. သရၣ်မ့ၢ်ရုမ့ၢ်ဒဲ (သရၣ်မ့ၢ်သိၣ်လိတၢ်)
- ၂. သရၣ်မ့ၢ်ဟဲခုၣ်ဖိ (ကွဲးယါခိၣ်)
- ၃. သရၣ်မ့ၢ်ကျဲးဒုး (မၤစၢၤဝဲဒၢး)
- ၄. သရၣ်မ့ၢ်မ့ဘၣ် (ကိုတၢ်ဆါလံာ်ဒၢး)
- ၅. သရၣ်မ့ၢ်ယူးနံး (သိၣ်လိစၢၤ တၢ်သ့ၣ်ဝံၣ်သးဆၢ)
- ၆. သရၣ်ထုလၢ ( လံာ်ရိဖျိဒိၣ်ဒီးခိၣ်စၢၤ)
- ၇. သရၣ်ဒဲနုယၢၣ် ( ကွဲၤဒီနီၤ)
- ၈. သရၣ်ကလုာ်တၢ်မုၢ် (ကညီကျိၣ်ဖိးမံမူဒါခိၣ်)
- ၉. သရၣ်ဘံးထၢၣ်မိရုးစံ ( ပုၤမၤစၢၤလံာ်ရိဖျိဒိၣ်ဒီး)
- ၁၀. သရၣ်ဒုးသုး (Studio မူဒါခိၣ်)
- ၁၁. သရၣ်ဘိၣ်ဘိၣ်ဟ့ ( ကွၢ်ထုကလုာ်သ့ၣ်ကတၢ်)

ပ.ဘ.ယ.ဖ သရၣ်သမါ လဲၤမၤလိ အါထီၣ်တၢ်က့ၢ်ဘၣ်က့ၢ်သ့ အကျါ **သရၣ်မ့ၢ်လွံၣ်ဝါ** ကလဲၤမၤလိ (D.Th) ဖဲကီၢ်စုကဖိ Trinity Theological Collage စးထီၣ် လၢယုၤလံ ၂ သီ ၂၀၀၈ န့ၣ်လီၤ.



# တၢ်ကစီၣ်လီၤဆိ, တၢ်ဘိးဘၣ်သ့ၣ်ညါ, တၢ်ကွဲမ့ၢ်

ဆူ- ဒီပုၤဝဲၤသကိးဂၤအအိၣ် ပကွဲမ့ၢ်ဘၣ် ပဒီပုၤဝဲၤတဖၣ်လၢ ခရံၣ်အတၢ်အံၤတၢ်ကွဲမ့ၢ်ပုၤကိးဂၤဒဲးလၢ တၢ်ဘျီသကိးဘၢသကိးယွၤအိၣ်ဒီး တၢ်ရဲၣ် တၢ်ကျဲၤလီၤဆိလၢ တၢ်ဟံၣ်ဖျိမၤသကိးတၢ်အဂီၢ်န့ၣ်လီၤ.

ပကမၤတၢ်ဒီး တၢ်ဂံၢ်ဆူၣ်ဘၢဆူၣ်လၢ ယွၤလီၤ. (ဖဲး ၆၀း၁၂)

တၢ်ရဲၣ်တၢ်ကျဲၤ

- မုၢ်နံၤ - ၂၇.၇.၂၀၀၈ (မုၢ်အိၣ်ဘျးနံၤ)
- တၢ်ဆၢကတီၢ် - ဂီၤ (၁၀း၃၀ - ၁၂း၀၀)န့ၣ်ရံၣ်
- တၢ်လီၤ - န့ၣ်ကယၤတၢ်ဘၢသရိၣ်



(လၢကလံၤမုၢ်အတၢ်မၤ ဟးဂုၢ်ဟးဂီၤစ့ၤမုၢ်န့ၣ်လီၤတၢ်သ့ၣ်ထီၣ်တဖၣ်အဂီၢ်) ပုၤဒီးတၢ်စဲးဘျးအါ သရၣ်ဒိၣ်ဒီးအါစဲးက့ၢ် (ပုၤမၤတၢ်လၢကွဲမ့ၢ်တုၤထူးထူးအါထီၣ်အဂီၢ်) ပ.ဘ.ယ.ဖ



# ကို Internet ကစီၣ်

ကိုအိၣ်ဒီး Internet လၢဘၣ် တၢ်စးထီၣ် တုၤလံအီၤ, ခိဖျိ န့ၣ်ကုး ကလံၤမုၢ်အယီၤ တၢ်ဆဲးကျိး ဟးဂီၤကွံာ်ဝဲတစီၣ်ဝဲဘၣ်ဆၣ် စးထီၣ်ဖဲလၢမုၤ ၂၇ သီ ဒီး တုၤခဲအံၤ တၢ်ဆဲးကျိး သ့ဝဲဒၣ်လံ န့ၣ်လီၤ. မူဒါခိၣ် စီၤဒဲးစမၢၣ် စံးဝဲဒၣ်လၢ တုၤလိၣ်မုၢ်ဘၣ်သ့ထီၣ် န့ၣ်လီၤ. Internet အိးထီၣ် အဆၢကတီၢ် မ့ၢ်ဝဲ Mon to Sat ဂီၤ ၈း၀၀ န့ၣ်ရံၣ် တုၤ ဟါ ၉း၀၀ န့ၣ်ရံၣ် ဒီးအလဲမ့ၢ်ဝဲ တန့ၣ်ရံၣ် ၅၀၀ ဘးန့ၣ်လီၤ. အိၣ်စ့ၢ်ကိးဒီး Internet Using Training (Monday to Friday, 7:00 AM to 8:30 AM ) ဒီး တၢ်မၤလိ အလဲမ့ၢ်ဝဲ (၄၀၀၀) ဘး န့ၣ်လီၤ.





## ပုၤဖျါလံာ်စီဆုံကိကရာ အကစီၣ်

၂၀၀၈ နံၣ် လါဖျါတြုၤအါရံၤ ၂ သီ ဂီၤ ၇း၀၀ နံၣ်ရံၣ်မ့ၢ်ဝဲ ပုၤဖျါကိကရာ ကမံးတံာ်မၤတံာ် အိၣ်ဖျါဝဲ ကိတံာ်အိၣ်ဖျါဒါးဝဲ ၂၃ သီ ဂီၤ ၇း၀၀ နံၣ်ရံၣ် အိၣ်ဒီး ကမုၢ်တံာ်အိၣ်ဖျါ န့ၣ်လီၤ. လါမံၤရး ၂ သီ ဟါ ၆း၀၀ နံၣ်ရံၣ် မ့ၢ်ဝဲ တနံၣ်တဘျီ ကရာ

## တံာ်ဒီးဟံၣ်စု သရၣ်မုၢ်စတဲလၢန့ၣ်မုၢ်



၂၀၀၈ နံၣ် လါယုၤ (၁) သီ ဟါ ၃း၀၀ နံၣ်ရံၣ် ဖဲနံၣ်ကယၤသရၣ်ပူၤန့ၣ် အိၣ်ဒီးတံာ်ပာ်စု သရၣ်မုၢ်စတဲလၢန့ၣ်မုၢ် အတံာ်ရဲၣ်တံာ်ကျဲၤန့ၣ်လီၤ. ပုၤဟၤလီၤဆုၣ်နီၤ မ့ၢ်ဝဲ သရၣ်ဒိၣ်ကမုၢ် (တြးစတံ ပုၤဟၤလီၤဆုၣ်နီၤ) န့ၣ်လီၤ. ကိခိၣ်စၢၤ သရၣ်ဒိၣ် ဒီးကထာၣ် ဆၣ်မုၢ်ထီၣ် ဖးဖျါထီၣ်တံာ်ဒီး ပာ်စု အတံာ်ကွဲးနီၣ်ဝဲ ပုၤဟ့ၣ်တံာ်ကစီၣ်မ့ၢ်ဝဲ သရၣ်ဒိၣ် ဒီးကထာၣ်စီၤထူမဲန့ၣ်လီၤ. တံာ်ပာ်စုကတီၢ် သရၣ်ဒိၣ် (၅) ဂၤ လၢအဟံၣ်ထီၣ်အစုလၢ သရၣ်မုၢ် အလီၤမ့ၢ်ဝဲ သရၣ်ဒိၣ်ဒီးကထာၣ်ချဖီးကိၣ်ဒ့, သရၣ်ဒိၣ် ဒီးကထာၣ်ဒိၣ်စု, သရၣ်ဒိၣ်ခါမ့ၢ်, သရၣ်မုၢ်ဒိၣ်မုၢ်စီ, သရၣ်ဒိၣ်ရဲကံဝဲ သ့ၣ်တဖၣ် ဒီး တံာ်ထုကဖၣ်လၢ သရၣ်ဒိၣ်ဒီးကထာၣ်ကျဲၤတီၢ်န့ၣ်လီၤ. သရၣ်ဒိၣ် ထံၤသါ ဒုးလံာ်ထီၣ် သရၣ်မုၢ်လၢ သရၣ်ပာ်စုအတံာ် ပနီၣ်ဝဲ ပုၤသိၣ်လီၤ သရၣ်မုၢ်ဒိၣ် လၢ သရၣ်ဒိၣ် မိလ့န့ၣ်လီၤ. အိၣ်ဒီးတံာ်ဟ့ၣ်ကနၤ ဆူ သရၣ်မုၢ်ဒိၣ် အိၣ်ဝဲ ပုၤသိၣ်လီၤ ပဘယဖ လၢ သရၣ်ဒိၣ်ဖိလ်ကိၣ် န့ၣ်လီၤ. လၢခံသရၣ်မုၢ်ဒိၣ် စတဲလၢန့ၣ်မုၢ် ဆိၣ်ဂ့ၤပုၤတံာ်န့ၣ်လီၤ.

တံာ်ဘျီသကိးဘါသကိး အတံာ်ရဲၣ် လီၤဖဲ ဖဲသ့ၣ်ဖျါ ဘျီရဲဖျါန့ၣ်လီၤ. ပုၤဟၤလီၤဆုၣ်နီၤမ့ၢ်ဝဲ ကိခိၣ်စၢၤ သရၣ်ဒိၣ်ဒီးကထာၣ်ဆၣ်မုၢ်ထီၣ် ဒီး ပုၤဟ့ၣ်တံာ်ကစီၣ်မ့ၢ်ဝဲ သရၣ်ဒိၣ် တနံၣ်ထူ (ကီၢ်ဟံၣ်ကတး) န့ၣ်လီၤ. တံာ်အိၣ်ဘျီကတီၢ် ပုၤမၤယုၤကိၣ် မ့ၢ်ဝဲ သရၣ်ဒိၣ်ဒီးကထာၣ်တံာ်မုၢ်, ဒီး ပုၤမၤယုၤစဝဲထံမ့ၢ်ဝဲ သရၣ်ဒိၣ် ဒီးကထာၣ်ထူမဲ သ့ၣ်တဖၣ်န့ၣ်လီၤ.

လါမံၤရး ၄ သီ ဂီၤ ၇း၀၀ နံၣ်ရံၣ် မ့ၢ်ဝဲ ပုၤဖျါကိကရာ တနံၣ်တဘျီ တံာ်မၤလိသကိး အတံာ်ရဲၣ်လီၤန့ၣ်လီၤ. တံာ်ဘျီတံာ်ဘါ ကတီၢ်ပုၤဆုၣ် တံာ်ဘါမ့ၢ်ဝဲ သရၣ်မုၢ် ရံၣ်လၢထီၣ်ကိၣ် ဒီးတံာ်မၤလိ ကတီၢ် သရၣ်ရွှ်က့ၢ် ဒီး သရၣ်မုၢ်လွဲၣ်ဝါ သ့ၣ်တဖၣ် ဟ့ၣ်ဒီဟ့ၣ်နီၤသကိး ဝဲန့ၣ်လီၤ. ဟါ ၃း၀၀ နံၣ်ရံၣ်



ကတီၢ် အိၣ်ဒီးတံာ်ရဲၣ်လိ မ့ၢ်လိၣ်ကိခိၣ် ဟါတံာ် အိၣ် ဖဲသ့ၣ်ဖျါဘျီရဲဖျါ န့ၣ်လီၤ. လါမံၤရး (၆) သီ တံာ်ပုၤကိၣ် အမူးဖးဒိၣ် အဆၢကတီၢ်န့ၣ် အိၣ် စ့ၢ်ကိးဒီး ကရာဖိဒီးဘၣ်

တံာ်မၤလၢကပီၤ (၅၀) နံၣ် ပုၤဖျါဖဲ ၁၉၅၈ နံၣ် (၂၇) ဂၤ (၄၀) နံၣ် ပုၤဖျါထီၣ်ဖဲ ၁၉၆၈ (၅၁) ဂၤ ဒီး (၂၅) နံၣ် ပုၤဖျါထီၣ်ဖဲ ၁၉၈၃ နံၣ် (၂၆) ဂၤခဲလၢာ် (၁၀၄) ဂၤဒီး ကိခိၣ်စၢၤသရၣ်ဒိၣ်ဒီးကထာၣ် ဆၣ်မုၢ်ထီၣ်ဟ့ၣ်လီၤ တံာ်မၤလၢကပီၤသ့ၣ်တဖၣ် လီၤ.



လၢကလံၤမုၢ်န့ၣ်က့ၤအဃိ ပနီၣ်ဟူဘၣ် လၢပုၤဖျါလံာ်စီဆုံကရာဖိ တနီၤဘၣ်ကွဲးဆၢမဲာ်ဒီး တံာ်ကီၢ်တံာ်ခဲ နးနးကျဲၤကျဲၤ တကးဘၣ် တုၤဒၣ်လဲၣ် သးသမူလီၤမံၤအဃိ ပုၤဖျါကိကရာစ့ၢ်ကိး သးအုး ဃုာ်ဒီး ကရာဖိဒုၣ်ဖိထာဖိသ့ၣ်တဖၣ်န့ၣ်လီၤ. တနံၣ် တဘျီတံာ်မၤဘျီဆူ ကရာမ့ၢ်ဝဲနီၣ်တဂၤ ၂၀၀၀/- ဘးန့ၣ်လီၤ.

## ကိအတံာ်မၤလိမၤဒီး အသိတဖၣ်ကစီၣ်

ပဘယဖ ကိအိးထီၣ်တံာ်မၤလိ အသိ (၂) မံၤ လၢအမ့ၢ်ဝဲ BACM ဒီး D.Min တံာ်မၤလိ အတံာ်ရဲၣ်တံာ်ကျဲၤတဖၣ် အဂ့ၢ်န့ၣ် ကိ Academic Dean သရၣ်ဒိၣ်ဒီးကထာၣ် သါဝု စံးဝဲဒုၣ်လၢ BACM တံာ်မၤလိအဂီၢ် လါယုၤ (၃) သီ ဂီၤ ၉ တုၤ ၁၂ နံၣ်ရံၣ်မ့ၢ်ဝဲ တံာ်ထံၣ်လိာ်သမံသမိး အဆၢကတီၢ်ဝဲ ဟါဒီက တီၢ် ကိခိၣ်, ကိခိၣ်စၢၤဒီး သရၣ်မုၢ်မုၢ်န့ၣ်ကီ သ့ၣ်တဖၣ် တဲလီၤပိာ်လီၤတံာ်မၤလိ တံာ်ဂ့ၤလၢ ကြားသ့ၣ်ညါတဖၣ် န့ၣ်လီၤ. မ့ၢ်လၢ D.Min တံာ်မၤလိ အဂီၢ်ဖဲ လါယုၤ (၄) သီ ဂီၤ ၉ တုၤ ၁၀ နံၣ်ရံၣ် မ့ၢ်ဝဲ တံာ်န့ၣ်လီၤတံာ်ဒီးစံးဒီး ၁၀-၁၂ နံၣ်ရံၣ် မ့ၢ်ဝဲတံာ်ထံၣ် လိာ်သမံသမိး န့ၣ်လီၤ. ဟါ ၁-၃ နံၣ်ရံၣ်ကတီၢ် သရၣ်ဒိၣ်ဒီးကထာၣ်သါဝု, သရၣ်ဒိၣ်ဒီးကထာၣ်ဆၣ်မုၢ်ထီၣ်, သရၣ်ဒိၣ်ဒီးကထာၣ်ရီးခဲၣ်သ့ တဖၣ် အိၣ်ဒီးတံာ်တဲလီၤပိာ်လီၤ တံာ်မၤလိအတံာ်ဂ့ၤကြားသ့ၣ်ညါ သ့ၣ်တဖၣ်န့ၣ်လီၤ. BACM ဒီး D.Min ခံတီၤ ပာ်ဖျါအိၣ်ဒီး တံာ်ဟ့ၣ်တံာ်သိၣ်လိတသီ ဖဲ လါယုၤ (၅) သီ ဂီၤ ၉ တုၤ ၁၂ နံၣ်ရံၣ် မ့ၢ်ဝဲ



သရၣ်ဒိၣ်ဒီးကထာၣ်ဆၣ်မုၢ်ထီၣ် သိၣ်လိဘၣ်ထွဲ Writings Skill ဒီး ဟါ ၁ တုၤ ၃ နံၣ်ရံၣ် မ့ၢ်ဝဲသရၣ်မုၢ်လွဲၣ်ဝါ သိၣ်လိ ဘၣ်ထွဲ Reading Skill န့ၣ်လီၤ. BACM တံာ်မၤလိ ပုၤဟဲထီၣ်ဝဲ အိၣ် (၃၄) ဂၤ ဒီး D.Min တံာ်မၤလိ ပုၤဟဲထီၣ် (၁၇) ဂၤ န့ၣ်လီၤ. တံာ်မၤလိ ကစးထီၣ် က့ၤဖဲ ၂၂.၉.၀၈ ကမုၢ်ခဲန့ၣ် တံာ်မၤလိဒီး ဖဲ ၂၀.၉.၀၈ ပုၤကိဖိတဖၣ် ကဘၣ်ဟဲဟ့ၣ်ဝဲက့ၤ ကိအလဲ န့ၣ်လီၤ.